



ADRA

Mingaladon

မင်္ဂလာဒုံ

ADRA မြန်မာက လူထုဝေသည့် သတင်းလွှာ
အတွဲ ၆ | ဩဂုတ်လ ၂၀၂၀

မဘောက်လုံ ပုံပြင်

မသန်စွမ်း IDP လူငယ်များ ဧည့်ကြွေးစာထောက်အပံ့မှတစ်ဆင့် အကူအညီ ခံရခြင်း

Mingalaba

မင်္ဂလာပါ

မာတိကာ

ဆောင်းပါး
မျက်နှာစုံဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ဆက်သွယ်ရန်

နောက်ဆုံးရ စီမံကိန်းအချက်အလက်များ

အယ်ဒီတာအဖွဲ့



မျက်နှာစုံဓာတ်ပုံ

ယခုလအတွက် မျက်နှာစုံဓာတ်ပုံမှာ
SCAIDP V စီမံကိန်း၏အကျိုးခံစားခွင့်ရ
ရှိသူ မဘောက်လုံဖြစ်ပါသည်။
Photo: © 2020 ADRA Myanmar |
Pyae Phyto Lin

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
John Mubonderi, Aye Chan,
Saw William Po, Crystal White,
Naw Mu Mu Saw, Nang Nom Hsaing

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyto Lin

ထုတ်ဝေသူ
ADRA Myanmar



‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး

မသန်စွမ်း IDP လူငယ်များ ငွေကြေးအထောက်အပံ့မှတစ်ဆင့် အကူအညီလက်ခံရရှိ

ကျွန်မနာမည်က မဘောက်လုံပါ။ ကျွန်မအသက်က ၁၈ နှစ်၊ အခုရွှေစက်ဒုက္ခသည်စခန်းမှာ နေပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကကျွန်မတို့ရွာနား
မှာပဋိပက္ခတွေ့စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်မမှာမိဘတွေရယ်၊ အစ်ကိုနှစ်ယောက်ရယ် ညီမတစ်ယောက်ရှိပါတယ်။ ပဋိပက္ခတွေ့စချိန်သေနတ်
သံတွေကြားရတော့ ကျွန်မတို့တောထဲကိုသွားပုန်းနေရပါတယ်။ အဲဒီမှာ တစ်ပတ်လောက်နေခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်တည်းကစပြီး
ဒီစခန်းမှာကျွန်မနေခဲ့ပါတယ်။ နောက်မြစ်ကြီးနားမြို့ပေါ်မှာ ဆိုင်ကယ်မတော်မဆမူတစ်ခုဖြစ်ခဲ့လို့ ကျွန်မခြေထောက်ကျိုးသွားပါတယ်။

ခြေထောက်ကအရှင်းမပျောက်သေးတော့ အရမ်းထောက်လို့မရပါဘူး။ လမ်းလျှောက်ဖို့အတွက် အကူအညီလိုပါတယ်။ ကျွန်မတို့ မိသားစု စားဝတ်နေရေးကတော့ အခက်အခဲအများကြီးရှိပါတယ်။ အမေနဲ့ ညီမလေးက မြစ်ကြီးနားမြို့ထဲသွားပြီး နေ့စားအလုပ်လုပ်ပါတယ်။ အဖေကတော့ နေမကောင်းဖြစ်နေတဲ့အတွက် အလုပ်မလုပ်နိုင်ပါဘူး။ ကျွန်မအနေနဲ့လည်း ကျောင်းတက်ချင်ပေမယ့် စာမခိုင်တော့ မတက်နိုင်ခဲ့ပါဘူး။

အဲဒီမှာနေရင်းနဲ့ ကျွန်မတို့ SCAIDP V စီမံကိန်းအကြောင်းသိခဲ့ရပါတယ်။ ဒီစီမံကိန်းကမသန်စွမ်းတွေနဲ့ နာတာရှည်လူနာတွေကို ထောက်ပံ့ပေးတယ်ဆိုတာပါ။ အဲဒီနောက်ကျွန်မအနေနဲ့ရွေးချယ်ခံရပြီး တစ်လကို ကျပ်တစ်သောင်းအထောက်အပံ့ရရှိခဲ့ပါတယ်။ ကျွန်မတို့မိသားစုအနေနဲ့လည်းအိမ်ထောင်စုအလိုက်ထောက်ပံ့ပေးတဲ့ ၅၅၀၀၀ ကျပ်ကိုရရှိပါတယ်။ ကျွန်မဆေးကုသစရိတ်အတွက် ဒီငွေကို အသုံးပြုခဲ့ပါတယ်။ ဒီပိုက်ဆံကလည်းကျွန်မတို့အတွက်လုံလောက်ခဲ့ပါတယ်။ ဒီစီမံကိန်းကနေ အခုလိုထောက်ပံ့ပေးတဲ့အတွက် ကျွန်မတို့မိသားစုဘဝအတွက် အရမ်းကိုအကျိုးရှိပါတယ်။

ကျွန်မအနေနဲ့ ဒီစခန်းတွင်းလှုပ်ရှားမှုတွေဖြစ်တဲ့အမှိုက်ကောက်တာတို့သန့်ရှင်းရေးလုပ်တာတို့မှာလည်းပါဝင်ခဲ့ပါတယ်။ နောက်ပြီး စေတနာ့ဝန်ထမ်းတွေကလည်း အများကြီးသင်ပေးတော့ ကျွန်မအနေနဲ့အတွေ့အကြုံကောင်းတွေ ရပါတယ်။ ဒါကြောင့် အလှူရှင်နဲ့ ADRA ကိုလည်း ကျေးဇူးပါတယ်လို့ပြောချင်ပါတယ်။

“စခန်းတွေမှာ စေတနာ့ဝန်ထမ်းတွေကိုငှားတယ်။ အဲဒီစခန်းထဲက အိမ်ထောင်စု ၉၉ စု လူပေါင်း ၅၀၀ ကို ကျွန်မတို့အကူအညီ အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်” ဟု ADRA Myanmar မှ WASH Officer ဖြစ်သူ Hkawn Din က ပြောဆိုသည်။

ကျွန်မက စခန်းမှာငွေပေးတာရယ်နဲ့ WASH လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီပါတယ်။ စီမံကိန်းရဲ့ပံ့ပိုးမှုလုပ်ငန်းစဉ်တွေက ဒီကသူတွေအတွက် အရမ်းကိုထိရောက်ပါတယ်။ နောက်ပြီးသူတို့ကိုလက်ကိုဘယ်လိုဆေးရမလဲဆိုတာလည်းသင်ပေးပါတယ်။ သူတို့အနေနဲ့ ဗဟုသုတအများကြီးရပါတယ်။ ဟု ရွှေစက်စစ်ရှောင်စခန်းမှ WASH နှင့် Cash Volunteer ဒေါ်ဇယ်ညွယ်က မှတ်ချက်ပြုပြောကြားသည်။

“ ရွာကအိမ်မှာပဲပြန်နေချင်တယ်။ ဘယ်အချိန်မှအိမ်ပြန်ရမလဲဆိုတာကိုမသိဘူး။ နောက်တစ်ခါလည်းထွက်မပြေးချင်ဘူး။ ကြောက်တယ်

PYAE PHYO LIN | Communications Assistant, ADMIN



သတင်းစကား

ကိုဗစ်ကိုရိုနာဆိုင်ရာမည့် ခံနိုင်ရည်စွမ်းအား

ADRA Myanmar သည် အခြားအဖွဲ့အစည်းများနည်းတူ ဖွံ့ဖြိုးရေးပေးမှုအတွက်အခက်အခဲများသာမက COVID-19 ၏ဆိုးရွားမှုကြောင့် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များကိုဖြည့်ဆည်းရန်လည်း အခက်အခဲများစွာရှိနေသည်။ ကျွန်တော်တို့တိုင်းရင်းသားပညာရေးစနစ်များနှင့်အလုပ်လုပ်ချိန် စာသင်နှစ်အတွင်း ယင်းအနှောင့်အယှက်သည် ထိခိုက်လွယ်သော ကျောင်းသားများအပေါ် အချိုးအစားမမျှတစွာဖြင့် ဆိုးကျိုးဖြစ်လာစေသည်။ အိမ်တွင်းဆက်လက်ပညာသင်ကြားနိုင်ရေးအတွက်မှာလည်း အကန့်အသတ်များရှိနေသည်ဖြစ်သည်။ ယင်းစိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသည့်အခါတွင် ကျွန်တော်တို့အသင်းများ ကပြသခဲ့သောကြံ့ခိုင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့အတွက်လည်း ကျွန်တော်အနေဖြင့် ကျေးဇူးတင်မိရပါသည်။

သင်ကြားရေးကို ရေရှည်တည်တံ့စေရန် နည်းပညာကိုမြှင့်တင်ရန်နှင့် အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် ရန်ပုံငွေများပြန်လည်အဆိုပြုရန်၊ အလှူရှင်များနှင့် ဆက်သွယ်ရန်အတွက် Zabai ကဲ့သို့သောအဖွဲ့နှင့် လက်တွဲလုပ်ကိုင်နိုင်ခဲ့သည်။ Covid- 19 အတွက် ရခိုင်ပြည်နယ်သည် နေရာအသစ် တစ်ခုဖြစ်လာရာ ကျွန်တော်တို့၏အွန်လိုင်းအစီအစဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းရမည်ဟု နားလည်သဘောပေါက်လာရသည်။

IDP စခန်းများတွင် သက်မွေးပညာသင်တန်းများပေးခြင်း ချဉ်းကပ်ခြင်းနှင့် အသံဇာတ်ကြောင်း၊ လက်ပြသကော်တီဒီယိုများ၊ ရိုးရှင်းသောစာသားနှင့် အထောက်အကူပြုကိရိယာများစသည့်လက်လှမ်းမီနိုင်မှုစွမ်းရည်များတိုးမြှင့်ပေးခြင်းအားဖြင့် မသန်စွမ်းများအတွက် လိုအပ်ချက်များကို သေချာစွာဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။ တိုင်းပြည်ခေါင်းဆောင်အနေဖြင့်လည်း စစ်ရှောင်စခန်းများတွင်လူသားချင်းစာနာထောက်ထားမှုအခြေအနေတို့နှင့်ပတ်သက်ပြီးဖြေရှင်း နိုင်ရန်အရင်းအမြစ်များကို ရှာဖွေစုဆောင်းနေပြီး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။ ကျွန်တော် တို့၏အလှူရှင်များ၏ရက်ရောမှုနှင့် ပြောင်းလွယ်ပြင်လွယ်မှုတို့ကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် ဝန်ထမ်းများ၏တီထွင်ကြံဆမှုများသည် COVID-19 ကို ရင်ဆိုင်ရရှိရန်တွင် ခံနိုင်ရည်ကိုရှိစေသည်။ သာမန်ဖျားနာခြင်းအပါအဝင် အမျိုးမျိုးသောရောဂါများသည်ကာကွယ်ဆေးမရှိကြပေ။ သို့သော်ကျွန်တော်တို့သည် ၎င်းတို့နှင့်အတူနေနိုင်ရန်အတွက် နေထိုင်မှုဘဝပုံစံကိုလိုက်လျောညီထွေဖြစ်စေရန်သင်ယူခဲ့ရသည်။ ကျွန်တော်တို့၏ အကျပ်အတည်းစီမံခန့်ခွဲမှုကော်မတီ သည် နေအိမ်မှအလုပ်လုပ်ခြင်းအပါအဝင်လိုခြုံသောအစီအစဉ်များကို သေချာစေရန်အတွက် လမ်းညွှန်ချက်များကိုဆက်လက်ပေးသွားမည်ဖြစ်သည်။

JOHN MUBONDERI | Program Director, ADRA Myanmar

မီဒီယာမှ

www.adramyanmar.org

ADRA Myanmar
Published 6 August at 16:17

ကြည့်ရှုရန် - အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုလည်းဖြစ် စေးလံခေါင်သီသော ရှင်းတောင်ပေါ်တွင်နေထိုင်နေသူ လည်းဖြစ်သည့် ဒေါ်ဌေးကြည်အတွက်ဘဝမှာအမြဲတမ်းလွယ်ကူ သည်တော့ မဟုတ်ပေ။ သို့သော် PRICE စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရက်ကန်းသင်တန်းတက်ရောက်ခြင်း နှင့် သူမ၏ငွေစုငွေချေးအဖွဲ့ထဲမှငွေကြေးတို့ဖြင့် ဒေါ်ဌေးကြည်သည် သူမ၏သားစုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငွေချေးကြေးရေးအရ အခိုအနိုကင်းကာပြေလည်မှုရရှိခဲ့သည်။ PRICE စီမံကိန်းကို AusAID နှင့် ADRA Australia တို့က ရန်ပုံငွေထောက်ပံ့ထားခြင်းဖြစ်ပြီး သင့်အနေဖြင့် ငွေကြေး ထောက်ပံ့လှူဒါန်းလိုပါက ADRA Australia ဝက်ဘ်ဆိုက်ဖြစ်သော <https://www.adra.org.au/project/price-project/> သို့ သွားရောက်လှူဒါန်းနိုင်ပါသည်။

ယင်းအပြင်စီမံကိန်းအကြောင်းပိုမိုလေ့လာလိုပါကကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် www.adramyanmar.org/livelihoods တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မီဒီယိုကို ဤတွင်ကြည့်ရှုပါ။ [HERE](#)

ADRA Myanmar
Published 19 August at 14:22

ကောလိပ်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးစိန်တိုးသည် MFAT နှင့် ADRA နည်းပညာလက်ကိုင်ရန်ပုံငွေ ထောက်ပံ့သော SURE စီမံကိန်းမှ အကူအညီများကိုရရှိပြီးနောက် ရှင်းတောင်ပေါ်တွင် ကော်ဖီပျိုးစင်းများကို စတင်စိုက်ပျိုးတည်ထောင်ရန် စိတ်အားထက်သန်လာသည်။ ပိုမိုဖတ်ရှုရန်အတွက် အောက်ပါလင့်ခ်ကို နှိပ်ပါ။ [HERE](#)



ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

PAUNG HOM
M&E OFFICER | VESI

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ရှမ်းလူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ခေါက်ဆွဲ၊ ချိုစ်Puff၊ တူနာအသားညှပ်ပေါင်မုန့်၊ ကွတ်ကီး၊ သစ်တောသီး
- Q3 အကြိုက်ဆုံးအရောင်ကဘယ်အရောင်ပါလဲ။
မီးခိုးရောင်၊ ပန်းရောင်၊ အဖြူ၊ ရေစိုကာလာ၊ မိုးပြာရောင်ပါ။
- Q4 ဖျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
သီချင်းနားထောင်တာ၊ ခရီးသွားတာနဲ့ အနုပညာဖျော်ဖြေပွဲကိုကြည့်ရတာပါ

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
စပိန်၊ ဂရိ၊ အီဂျစ်၊ တူရကီနဲ့ အီတလီပါ။

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
မေလ၊ ၂၀၂၀ ပြည့်နှစ်

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
ရိုးရိုးရှင်းရှင်းနေထိုင်ရတာပါ။

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို
နှစ်သက်ပါသလဲ။
စောင့်ကြည့်လေ့လာခြင်းနဲ့ အကဲဖြတ်ခြင်းလုပ်ရတာကိုကြိုက်လို့ပါ။

ဓာတ်ပုံပြိုင်ပွဲ



Photo: © 2020 ADRA Myanmar | Aye Chan

ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
Aye Chan, Logistician, SURE

ဓာတ်ပုံ၏အကြောင်း
လုံးဝကျေးဇူးတင်အောင် အိမ်ထောင်ပြုလုပ်ခဲ့သော စီမံကိန်းမှဖြန်ဝေသော ပြောင်းပျိုးစေမှုနေ့၍
ပြောင်းပျိုးမှုကိုစိုက်ပျိုးခဲ့ပြီး ယခုအခါ ချင်းရိုးရာဆာဘူးသီးဟင်းကို ချက်ပြုတ်ခဲ့သည်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို နောက်တစ်ခါထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင်
တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့မှစတင်မီ သင်၏ဓာတ်ပုံကို
emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို
ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်
စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့်
တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

ဓာတ်ပုံ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးခြင်း ဖြစ်ရမည်။
- အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်။
- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။

အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန်
www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့်
ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

စာသင်ကျောင်းဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်း

- ADRA Myanmar သည် Norad နှင့် ADRA နှော်ဝေးကရန်ပုံငွေထောက်ပံ့ထားသော SEAQUE2 စီမံကိန်းမှနေ၍ ကရင်ပြည်နယ်အတွင်း
ရေစင်နှင့် သန့်စင်ခန်းများပါဝင်သော စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများကို တင်ဒါ ခေါ်ယူလိုပါသည်။
တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ website [HERE](#) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ တင်ဒါနောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ်၊
စက်တင်ဘာလ ၂၅ ရက်နေ့ ဖြစ်ပါသည်။

- ADRA Myanmar သည် AEON 1% Club Foundation မှ ရန်ပုံငွေထောက်ပံ့ထားသော AEON5 စီမံကိန်းမှတစ်ဆင့် ကရင်ပြည်နယ်အတွင်း
စာသင်ကျောင်းများဆောက်လုပ်ရန်နှင့် ကျောင်းသုံးပရိဘောဂများပံ့ပိုးပေးရန်အတွက် အစိုးရအသိအမှတ်ပြု ဆောက်လုပ်ရေးကုမ္ပဏီများကို
တင်ဒါခေါ်ယူလိုပါသည်။ တင်ဒါနောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဖြစ်ပါသည်။ တင်ဒါခေါ်ယူခြင်းနှင့်
ပတ်သက်၍ ကျွန်ုပ်တို့၏ website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့်
ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍
လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း
www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။

နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



VESI

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI၊ FRC တို့နှင့်ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် Business Coordination အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Two Elephants Hotel တွင်ကျင်းပခဲ့ရာ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊အစိုးရ နည်းပညာ အထက်တန်းကျောင်း၊ ကုန်သည်ကြီးများအသင်း၊ ဒေသဆိုင်ရာ NGO များ၊ LIFT ကိုယ်စားလှယ်များ၊ NSS ညှိနှိုင်းရေးမှူးနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှ တာဝန်ရှိသူများအပါအဝင်စုစုပေါင်း ၂၇ ဦး တက် ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေး၏ရည်ရွယ်ချက်မှာADRA ၏ VESI စီမံကိန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရေးအစီအစဉ်ကိုတင်ပြရန်နှင့် အလုပ်သင် အစီအစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်းဖြစ်သည်။


အလုပ်သင်အစီအစဉ်သည် ရက်ပေါင်း ၃၀ (နာရီ ၁၈၀)သက်တမ်းရှိပြီး ကျောင်းသားများအား အတွေ့အကြုံကောင်းများရရှိစေသည်ဖြစ်သည်။ လက်ရှိတွင် ကျောင်းသား ၂၁ ဦးသည် ဆိုင်ကယ် ပြုပြင်ရေးကိုလေ့လာနေဆဲဖြစ်ပြီးဒေသတွင်းရှိ ဆိုင် ၁၀ ဆိုင်၏လက်ခံမှုဖြင့်သင်တန်းသားများ သည် အလုပ်သင်အဖြစ်လုပ်ကိုင်လျက်ရှိသည်။

CASE2LEARN

ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့ထားသော CASE2Learn စီမံကိန်းသည် မိတ်ဖက် RISE နှင့် ပူးပေါင်း၍ စာသင်နှစ်အတွက် ပြင်ဆင်နိုင်ရန် CDN နှင့် LDN အဖွဲ့များမှတစ်ဆင့် သင်ကြားရေး နှင့်သင်ထောက်ကူပစ္စည်းများကိုဖြန့်ဝေပေးနေ သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်ရောဂါပြန့်ပွားမှုကို တားဆီးရန်အတွက် ကန့်သတ်ချက်များရှိနေရာ စာသင်ကျောင်းများသည် ဖွင့်လှစ်ရန် နှောင့်နှေး ခဲ့ရသည်။ စာသင်ကျောင်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ် ထားခဲ့သော်လည်း ယခုအခါကျောင်းများ ပိတ်ထားရဆဲဖြစ်သည်။ယခုလတွင်မြန်မာနိုင်ငံ ၌ ကိုဗစ်ဒူတီယာလှိုင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုမှတစ်ဆင့် တခြားသောဒေသများသို့ပါ ပျံ့နှံ့သွားခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့မှစတင်၍ သီတင်းပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံ၌ အရေအတွက် နှစ်ဆတိုးကာဖြစ်ပွားခဲ့သည်။

CASE2Learn အပါအဝင် ကျွန်ုပ်တို့၏ ပညာရေး စီမံကိန်းများသည်ပြောင်းလဲနေသော အခြေအနေနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန်နှင့် စာသင်ကျောင်းများနှင့် ဆရာများကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



SEAQE2

ယခုလတွင် Norad နှင့် ADRA Noway ကရန်ပုံငွေ ထောက်ပံ့ပေးထားသော SEAQE2 စီမံကိန်းသည် "ကဘော်ထော" သက်မွေးပညာသင်တန်းကျောင်း၌ KECD မှကျောင်းသားများအား E-learning နှင့် ပတ်သက်၍ မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။

အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းများကို တက်နေသောကျောင်းသားများကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်ကာလအတွင်း e-learningအသုံးချမှု ဖွံ့ဖြိုးတိုးတက်စေရန်အပြင်သင်ကြားမှုနည်းလမ်း နှင့် အသုံးပြုမှုထိရောက်မှုအခြေအနေကိုစမ်းသပ် ရန်အတွက် ADRA Myanmar သည် Zabai နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါသင်တန်းတွင် ကျောင်းသားများကိုအွန်လိုင်း မှတ်ပုံတင်နည်းနှင့် ကိုယ်ပိုင်အကောင့်များ ဖန်တီးနည်း သင်ခန်းစာများအားလေ့လာအသုံးချပုံ တို့ကိုပြသခဲ့သည်။ ထို့ပြင်ကျောင်းသားများကို အွန်လိုင်းအသုံးရန်အတွက် ဖုန်းဘေလ်ကျပ် ငါးထောင်စီကိုပါ ဖြည့်သွင်းပေးခဲ့သည်။

Batch 1/2020 တွင် စာရင်းသွင်းထားသော နို့ဖိုး၊ ထီးမူထနှင့် မော်ကနဲကျေးရွာတို့မှ ကျောင်းသား ၃၁ ယောက်တက်ရောက်ခဲ့ပြီး ADRA Myanmar မှ ဝန်ထမ်းငါးဦးနှင့် KECD မှ သင်တန်းဆရာကြောက်ဦးတို့ကလည်း ယင်းမိတ်ဆက်သင်တန်းတွင် ပါဝင်ကူညီခဲ့သည်။

SEAQE2 စီမံကိန်းသည် အလယ်တန်းကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၊ NFE Consultation အစည်းအဝေးနှင့် ACS ညှိနှိုင်း အစည်းအဝေးတို့ကို ပြုလုပ်ခဲ့သည်။

အလယ်တန်းကျောင်းဆောင်သစ်လွှဲပြောင်းခြင်း အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့က လှိုင်းဘွဲ့ မြို့နယ်၊ ပန်းတောမီးကျေးရွာတွင် ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူးအပါအဝင် DDM မှ အရာရှိများ၊ လှိုင်းဘွဲ့မြို့နယ်မှအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

အလားတူဩဂုတ်လ ၁၇ ရက်နေ့က မြဝတီမြို့၊ ဒေါ်ကော်ဟီးကျေးရွာတွင် အလယ်တန်းကျောင်း ဆောင်သစ်တစ်ခုလွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ပြီး ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန အတွင်းရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ DDM ဌာနနှင့် KECD မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ယင်းနောက် NFE အစီအစဉ်နှင့် ပတ်သက်၍လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင်ဩဂုတ်လ ၁၄ ရက်နေ့က SEAQE2 စီမံကိန်းသည် ACS ကျောင်းအီလက်ဇန်းများတိုး တက်မှုအကြောင်းဆွေးနွေးရန်အတွက် ACS မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ လူမှုအသိုင်းအ ပိုင်းအတွက်ပညာရေးအစီအစဉ်များတိုးတက်စေ ခြင်းအလို့ငှာ အချင်းချင်းအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်မှု၊ အခက်အခဲ အတားအဆီးများနှင့် ပညာရေးဆိုင်ရာလုပ်ဆောင် မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



SURE

MFAT နှင့် ADRA နယူးဇီလန်တို့ကရန်ပုံငွေထောက်ပံ့ထားသော SURE စီမံကိန်း၏ ပျိုးခင်းများတွင် စိုက်ပျိုးထားသော ကော်ဖီ ၃၃၁၄ပင်နှင့် ထောပတ်သီးပျိုးပင် ၁၂၅၅ ပင်ကိုအမျိုးသမီးဦးဆောင်သော အိမ်ထောင်စု ၃၃ စုသို့ဖြန့်ဝေပေးခဲ့ပြီး မြေဆီလွှာတိုက်စားမှုကိုကာကွယ်ရန်နှင့်သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးအတွက် SALTခြံပြုပြင်အတွင်း စိုက်ပျိုးရန်ဖြစ်သည်။

မြေအသုံးချမှုစီမံခြင်းအလုပ်ရုံဆွေးနွေးပွဲကိုလိုတော်ကျေးရွာတွင် ငါးရက်ကြာပြုလုပ်ခဲ့ရာသုံးရက်ကို အချက်အလက်ကောက်ယူခြင်းနှင့်ကျန်စ်ရက်ကို အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းကို ကျေးရွာ ၁၂ ရွာမှဒေသခံများExtensions Workers များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

မြေအသုံးချမှုအစီအစဉ်သည်အနာဂတ်အရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်၍ လိုအပ်ချက်များနှင့်ကိုက်ညီသောအလေ့အကျင့်ကောင်းများ ချမှတ်ရန်အတွက် မြေနှင့်ရေအလားအလာများကို စနစ်တကျအကဲဖြတ်ခြင်းလည်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ မြေယာအသုံးချမှုစီမံခြင်းကို ဖန်တီးခြင်း၊ မြေယာအသုံးချမှုမြေပုံရေးဆွဲခြင်းအတွက်လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်း၊ SURE စီမံကိန်းအဖွဲ့မှကျန်ရှိနေသေးသောစီမံကိန်းကျေးရွာများအတွက်လုပ်ထုံးလုပ်နည်းများကိုပူးပေါင်းဆောင်ရွက်လုပ်ထုံးလုပ်နည်းများလက်ရှိမြေအသုံးချမှုကိုထိရောက်စွာအသုံးချစေခြင်းတို့ဖြစ်သည်။

SURE စီမံကိန်းသည် Value Chain နှင့် ဈေးကွက်စီးပွားရေးကဏ္ဍအတွက် နေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံအိမ် ၁၀ လုံးကို စီမံကိန်းကျေးရွာများတွင် ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

ရှုထာလှိုင်းနှင့် လိုတော်ကျေးရွာများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးအခြောက်ခံစက်များဆောက်လုပ်ပြီးပါက လှီးဖြတ်ထားသော ဝဉ္ဇပြားများကိုခြောက်သွေ့စေရန်အသုံးပြုနိုင်မည်ဖြစ်သည်။

လက်ရှိဆောက်လုပ်ရေးလုပ်ငန်းကို လုံးဝိုးကျေးရွာတွင်အကောင်အထည်ဖော်လျက်ရှိသည်။ SURE စီမံကိန်းမှ အင်ဂျင်နီယာဦးထွန်းထွန်းသည် နေရောင်ခြည်သုံးအခြောက်ခံစက်အမိုးဆောက်လုပ်ရေးကို ဦးဆောင်နေပြီး SURE စီမံကိန်းဝန်ထမ်းအချို့သည်လည်းဆောက်လုပ်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ကူညီလျက်ရှိသည်။

အဆိုပါနေရောင်ခြည်သုံးအခြောက်ခံစက်များသည် ချင်းပြည်နယ်ရှိ ဝဉ္ဇတောင်သူများအား တစ်နှစ်ပတ်လုံးအလုပ်လုပ်နိုင်ရန်ကူညီပေးနိုင်ပြီး မိုးရာသီတွင်၎င်းတို့၏ကုန်ပစ္စည်းများကို ခြောက်သွေ့နိုင်ခြင်းအပြင် လုပ်အားခအတွက်ကုန်ကျစရိတ်ကိုလည်း လျော့ချပေးနိုင်သည်ဖြစ်သည်။





ADRA